



ပါဠိအခြေခံသင်ခန်းစာ

Day - 5

ကြိယာ - (Verb)

paligrammar.yam@gmail.com

ကတ္တားနှင့် ကြိယာ (ကြိယာဝိဘတ်)

တိ, အန္တိ။

သိ, ထ။

မိ, မ။

ဘဝတိ, ဘဝန္တိ။

ဘဝသိ, ဘဝထ။

ဘဝိမိ, ဘဝိမ။

သူအုပ်စု

အယံ ဘဝတိ။

ဣမေ ဘဝန္တိ။ (ဣမာ ဘဝန္တိ)

သင်အုပ်စု

တုံ ဘဝသိ။

တုမေ ဘဝထ။

ငါအုပ်စု

အဟံ ဘဝိမိ။

မယံ ယဝိမ။



ကတ္တားနှင့် ကြံယာ

အယံ ဘဝတိ။

အယံ- ဤသူသည်၊ ဘဝတိ- ဖြစ်၏။

ဣမေ ဘဝန္တိ။

ဣမေ- ဤသူတို့သည်၊ ဘဝန္တိ-ဖြစ်ကုန်၏။

ဣမာ ဘဝန္တိ။

ဣမာ- ဤသူမတို့သည်၊ ဘဝန္တိ-ဖြစ်ကုန်၏။

တံ ဘဝသိ။

တံ- သင်သည်၊ ဘဝသိ-ဖြစ်၏။

တုမေ ဘဝထ။

တုမေ-သင်တို့သည်၊ ဘဝထ-ဖြစ်ကုန်၏။

အဟံ ဘဝိမိ။

အဟံ-ငါသည်၊ ဘဝိမိ- ဖြစ်၏။

မယံ ယဝိမ။

မယံ-ငါတို့သည်၊ ယဝိမ-ဖြစ်ကုန်၏။

သူအုပ်စု

သင်အုပ်စု

ငါအုပ်စု

[ဆောင်] အစ ၂ သွယ်, 'သ္မု'တွက်ချယ်၊
 အလယ် ၂ လုံး, 'သင့်'တွက်သုံး၊
 အဆုံး ၂ ချက်, 'ငါ့'အတွက်
 ၃ ချက် နားလည်စေ။

- ၁။ တို့-များ-ကုန်-ကြ, မပါရ, မှတ်ကြ ကေဝုဏ်။
၂။ တို့-များ-ကုန်-ကြ, ပါစေရ, မှတ်ကြ ဗဟုဝုဏ်။

ကတ္တားနှင့် ကြံယာ

ဟောတိ၊ ဟောန္တိ။ ဟောသိ၊ ဟောထ။ ဟောမိ၊ ဟောမ။ (ဖြစ်၏။)

ဗုဒ္ဓေါ ဟောတိ။

ဗုဒ္ဓိ ဟောန္တိ။

တံ ဟောသိ။

တုမေ ဟောထ။

အဟံ ဟောမိ။

မယံ ဟောမ။

ကတ္တားနှင့် ကြိယာ

အတ္တိ၊ သန္တိ။ အသိ၊ အတ္တ။ အမိ၊ အမှ။ (ရှိ၏။ ဖြစ်၏။)

ကညာ အတ္တိ။

ကညာယော သန္တိ။

တွံ အသိ။

တုမေ အတ္တ။

အဟံ အမိ။

မယံ အမှ။

လေ့ကျင့်ခန်း(၁)

အောက်ပါတို့ကို ပါဠိနိဿယ ပေးခဲ့ပါ။

၁။ သိဒ္ဓတ္ထော ဗုဒ္ဓေါ ဟောတိ။

၂။ ဒါရကာ သာမဏေရာ ဟောန္တိ။

၃။ အဟံ ဘန္တေ (ဗုဒ္ဓရက္ခိတော နာမ) အမိ။

[“ဗုဒ္ဓရက္ခိတော နာမ” အစား ကိုယ့်နာမည် သွင်း၍ ဖြေပါ။]

၄။ ဘန္တေ တုမေ့ ကိနာမာ အတ္ထ။

၅။ မယံ အာဝုသော သမဏာ နာမ အမှ။

လေ့ကျင့်ခန်း(၂)

အောက်ပါတို့ကို သူအုပ်စု၊ သင်အုပ်စု၊ ငါအုပ်စုတို့နှင့် တွဲရေးခဲ့ပါ။

- ၁။ ပူဇော် - ပူဇော်သည်။
- ၂။ ဝန္တတိ - ရှိခိုးသည်။
- ၃။ ဒေတိ - ပေးလှူသည်။
- ၄။ ဂစ္ဆတိ - သွားသည်။
- ၅။ အာဂစ္ဆတိ - လာသည်။
- ၆။ သုဏ္ဍာတိ - နားထောင်သည်။

လေ့ကျင့်ခန်းများကို ဗုဒ္ဓဟူးနေ့ နောက်ဆုံးထား၍ email မှတစ်ဆင့် ပို့ပေးစေလိုပါသည်။

WORD File နှင့် PDF File ဆိုလျှင် စာစစ်ရာ၌ ပိုအဆင်ပြေပါသည်။ အခြား File Type လည်းအဆင်ပြေပါသည်။

paligrammar.yam@gmail.com